

②孤零零,孤单单: ~ ထိုင်နေသည်။ 孤独一人坐着。
 ငေါင်းတင်: ကဝါ <ngaun: t-ngin:> (古)细长突出
 ငေါင်းရောင်: ကဝါ <ngaun: y-yaun:> 细长突出
 ငေါင်းသွားခေါင်းသွားကစားခြင်း နှ၊ <ngaun: thwa: daun: thwa: g-za: gyin:> 儿童单足跳游戏
 ငိုင် ကါ <ngain> 发呆, 发楞; ထိုသူသည်ကျန်တော့်အား ~ ၍ ကြည့်နေ၏။ 那个人呆呆地看着我。 / ~ ထိုင်ထိုင်ဖြစ်နေသည်။ 发呆。
 ငိုင်တော့တော့ ကဝါ <ngain twei dwei> 出神地, 呆滞地; စာအုပ် ကိုကိုင်ယင်း ~ ငေးနေမိ၏။ 拿着书出神。
 ငတ် ကါ <ngat> ①饿; 喝; အစာ ~ သည်။ 饥饿。 / အစာ ~ ခံသည်။ 绝食。 / ရေ ~ သည်။ 口渴。 ②馋; 极欲得到; ဆေး လိပ် ~ လိုက်တာ။ 真想抽支烟! / ကြက်သား ~ နေတာကြာပြီ။ 好久没吃到鸡肉了。
 ငတ်ကြီးကျ နှ၊ <ngat kyī: gya'> (贬)贪婪者。
 ငတ်ငီးငတ်ငမ်း ကဝါ <ngat ngi: ngat ngan:> (诗)贪婪, 饥不择食
 ငတ်ငေါ ကါ <ngat ngaw:> (诗)缺吃少喝; မငတ်မငေါ 不缺吃喝
 ငတ်ပေါက် နှ၊ <ngat paut> ①挨饿的处境; ခေတ်ဟောင်းတုန်းကဆင်းရဲသားများသည် ~ မုလှတ်ရန်လမ်းစေ့ရှိချေ။ 旧社会穷人们很难摆脱饥饿的灾难。 / ~ နဲ့တိုးရသည်။ 挨饿。 ②没... 福(口福, 眼福等)
 ငတ်ပြတ် ကါ <ngat pyat> 断粮, 饥饿, 饥馑; 贫困; ~ သောဘဝ 饥馑的生活 / ငတ်ငတ်ပြတ်ပြတ်နေခဲ့ရရှာသည်။ 过着吃了这顿没那顿儿的生活。
 ငတ်မုတ် ကါ <ngat mut> 饥饿
 ငတ်မုတ်ခေါင်းပါး ကါ <ngat mut khaun: ba:> 闹饥荒; ~ သောဘေးနှင့်ကြုံရသည်။ 赶上闹饥荒。
 ငတ် နှ၊ <ngout> ①残桩; 残梗; 残根; 茬; ကျုပ်ပင်ခတ်ကျုပ် ~ ပါးကျန်စေရ။ (成)割苇子就把苇子根也拔光。意即, 斩草除根 ②桩子 ③(喻)残余; ရန် ~ တွေ 残敌
 ငတ်ငုတ် ကဝါ <ngout ngout> 支棱着; 蹲着
 ငတ်စိကြီး ကဝါ <ngoutsī' gyi:> 沉默, 像个木头人似地闷坐不动; စကားမပြောပဲ ~ ထိုင်နေသည်။ 闷坐着。
 ငတ်စုစု ကဝါ <ngout su' zu'> = ငတ်စိကြီး
 ငတ်စု နှ၊ <ngout su> 较短而突出的树枝
 ငတ်တို့ နှ၊ <ngout to> 残桩, 茬
 ငတ်တိုင် နှ၊ <ngout tain> 桩子
 ငတ်တုတ် ကဝါ <ngout tout> ①蹲着; 戳着; ခုနစ်လအရွယ်က လေးသည်သွား ~ လူ ~ ။ 七个月的婴儿小牙长出来了, 也会坐着了。 ②呆若木鸡; အလုပ်မရှိပဲ ~ ထိုင်နေသည်။ 没有事蹲在那里。 / နှုတ်မဟနိုင်ပဲ ~ ကြီးမှိုင်းငေး၍သာနေသည်။ 蹲在那儿发呆, 说不出话来。 ③明显地存在着; ဆရာ

ဝန်ကြီး ~ ရှိသော်လည်း 明明有医生在却…… ④无能为力, 听任; တိုင်းတပါးကနိပ်စက်ကလွှဲပုလျှင်ကျန်တော်တို့သည် ~ ခံ၍မနေတတ်။ 我们决不会听任外国的欺侮蹂躏。
 ငတ်တုတ်ငိုင်တိုင် ကဝါ <ngout tout ngain tain> 垂头丧气
 ငတ်ရိုက် ကါ <ngout yait> 钉木桩; ~ ပြီးလျှင်ကြီးရှည်ရှည်နှင့် နွားလံထားသည်။ 钉上木桩用长绳子把牛栓在那里放牧。
 ငတ်ရင်း နှ၊ <ngout yin:> 残桩, 残根, 茬
 ငတ်ရင်းပင်ပြတ်သစ် နှ၊ <ngout yin: pin phyat thit> 伐倒的树木
 ငတ်လုတ် ကဝါ <ngout lout> 支棱着, 蹲着
 ငန် နှ၊ <ngan> 咸
 ငန်ကျိကျိ ကဝါ <ngan kyī' gyi'> 咸滋滋; ဤဆေးလုံးသည် ~ ရှိနေသည်။ 这药丸有些咸味儿。
 ငန်ငြိငန်ငြိ ကဝါ <ngan nyi' ngan nyi'> = ငန်ကျိကျိ
 ငန်ငြိ နှ၊ = ငန်ကျိကျိ
 ငန်ယုယု ကဝါ <ngan pya' bya'> = ငန်ကျိကျိ
 ငန်ပြာရည် နှ၊ <ngan pya yei> = ငံပြာရည်
 ငန်မြတ် နှ၊ <ngan myet> 苦咸的味道
 ငန်း နှ၊ <ngan:> ①大毒蛇, Bungarus Hamadryad 有, ~ ကုလား; ~ ကျား; ~ ကျွဲ; ~ စောင်း; ~ တော်ကျား; ~ တော်ရေ; ~ တော်ရှည်; ~ တော်ရွှေ; ~ နက်ကျား; ~ ပုပ်; ~ ပြောက်; ~ ဖြူ; ~ ရွှေ; ~ ဝါ; ~ သံကွင်း; ~ သံကွင်းစုပ်; ~ သံခွေးစုပ်; ~ ဦးကွက် 等种 ②(缅医谓)发高烧, 痰塞, 中风之类的急症; 痧症 ③天鹅 (goose, grey lag)
 ④雁; တော ~ 大雁 ⑤分配的任务, 分配的工作; နေ့ ~ တက်၍နေ့စုပ်စုပ်ဝင်သွားချိန်တွင်မှလုပ်ငန်းသိမ်းရသည်။ 早晨出工后, 直到太阳下山才收工。
 ငန်းကူး ကါ <ngan: ku:> (织蒲席按大小尺寸)起边
 ငန်းကြက်တက် နှ၊ <ngan: kyet tet> 会引起呆滞神志不清的高烧症
 ငန်းကြောင်တောင် နှ၊ <ngan: kyaun daun> = ငန်းကြက်တက်
 ငန်းကွက် နှ၊ <ngan: gwet> 斑疹伤寒
 ငန်းငါးပါး နှ၊ <ngan: nga: ba:> 五种急症, 指: ငန်းတက်, ငန်းသက်, ငန်းထွက်, ငန်းနီ, ငန်းနက် 等五种急症
 ငန်းစု နှ၊ <ngan zu'> 同种的工作, 同行业
 ငန်းစောင်းထ ကါ <ngan: zaun: hta'> 垂涎三尺
 ငန်းစိမ်းနှယ် နှ၊ <ngan: zein: nwe> 一种蔓生植物
 ငန်းစွယ် နှ၊ <ngan: zwe> 一种可入药的植物
 ငန်းဆေး နှ၊ <ngan: zei:> 治高烧的药
 ငန်းဆုံဆုံ နှ၊ <ngan: hson zo'> (因痰或气引起的)胸闷, 胸部疼痛症
 ငန်းတာ နှ၊ <ngan: ta> 任务, 工作; ကိုယ့် ~ ကိုကိုယ်ဆောင်ရွက်ကြသည်။ 各尽其责。
 ငန်းတော်ကျား နှ၊ <ngan: daw gya:> 金环蛇